




မက်ဂနက် အစီအစဉ်များကို မည်သို့ရှာကြည့်နိုင်ပါသနည်း။

မက်ဂနက် အစီအစဉ်များ၏ ဖော်ပြချက်များ၊
 နမူနာသင်တန်းစာရင်းများ၊ နှင့်
 အခြားအချက်အလက်များအကြောင်းကို ဝက်ဘ်ဆိုက်စ်
 (tinyurl.com/BCPSMagnet) တွင်လေ့လာပါ။
 ကျောင်းတစ်ခုချင်းစီတွင် စီစဉ်ထားသည့် အစီအစဉ်များအကြောင်း လေ့လာရန်
 ကျောင်းသားများ နှင့် မိသားစုဝင်များသည် နှစ်စဉ်ကျင်းပသည့် မက်ဂနက်
 အိတ်စ်ပို နှင့်
 မက်ဂနက် ခင်းကျင်းပြသသည့်အခမ်းအနားများသို့ တက်ရောက်လေ့လာ
 နိုင်ပါသည်။ ပိုမိုသိရှိလိုပါက သင့်ကလေးကျောင်း၏ အတိုင်ပင်ခံ နှင့်
 ဆွေးနွေးခြင်း
 သို့မဟုတ် မက်ဂနက် အစီအစဉ်များအကြောင်းသိရှိရန် ဖုန်း (443)-809-4127
 သို့

မက်ဂနက်အစီအစဉ်များကို လက်ခံဆောင်ရွက်ပေးနေပါသည့် ဘယ်လ်တီမိုးကောင်တီအစိုးရကျောင်းများ



Magnet Programs
 Baltimore County Public Schools
 105 W. Chesapeake Avenue
 Towson, MD 21204



မခွဲခြားဆက်ဆံရေးဆိုင်ရာ ဖော်ပြချက်။ ။ ဘယ်လ်တီမိုးကောင်တီ ပညာရေးဘုတ်အဖွဲ့သည် ပညာရေးအစီအစဉ်များ၊ ဝန်ဆောင်မှုများ သို့မဟုတ် အလုပ်အကိုင်ခန့်အပ်ရေးများတွင် ပြည်ထောင်စု နှင့် ပြည်နယ် ဥပဒေများအရ အသက်၊ အသားအရောင်၊ ကိုယ်အင်္ဂါမျိုး၊ ယဉ်ကျေးမှု၊ အိမ်ထောင်ရေး၊ နိုင်ငံသား သို့မဟုတ် လူမျိုး၊ ဘာသာ၊ လိင်စိတ်၊ စစ်မှုထမ်းမှုနှင့် အခြားအကြောင်းအရာများအပေါ် ခွဲခြားဆက်ဆံမှု မရှိပါ။

BALTIMORE COUNTY
PUBLIC SCHOOLS

MAGNET PROGRAMS

**EXPLORE THE
POSSIBILITIES.**

We are
TEAM
BCPS

developing lifelong learners through literacy

မွန်မာဘာသာ

မက်ဂနက် အစီအစဉ်များဆိုတာ ဘာတွေလဲ။
 ဘီစီအက်စ် မက်ဂနက် အစီအစဉ်များသည် ဇာတ်ညွှန်းဆက်စပ် သင်ရိုးညွှန်းတမ်း နှင့် လုပ်ငန်းဆိုင်ရာ အစီအစဉ်များဖြစ်ပြီး ပြည့်စုံသော ကျောင်းသင်ခန်းစာတွင် မပါဝင်သော အရာများဖြစ်ပါသည်။ အစီအစဉ်ဖြင့် ကျောင်းသားများ၏ အတွေ့အကြုံကို ဆန်းသစ်သော လမ်းညွှန်ချက်၊ ထူးခြားသော သင်ကြားလေ့လာမှုပတ်ဝန်းကျင်၊ နှင့် အထူးဘာသာရပ်များဖြင့် ရရှိစေပါသည်။ မက်ဂနက်အစီအစဉ်သည် ကျောင်းသားများအား သမားရိုးကျ ကျောင်းတက်နည်းကို ကျော်လွှားပြီး ဗဟိုမှ လျှောက်ထားမှု နှင့် တက်ရောက်ခွင့်စေခြင်းတို့ဖြင့် တက်ရောက်နိုင်ပါသည်။



ဘယ်လ်တီမိုးကောင်တီ အစိုးရကျောင်းများတွင် နိုင်ငံအဝှမ်းတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းမှတစ်ဆင့် မက်ဂနက် အစီအစဉ်ပေါင်း ၁၀၀ ကျော်ကို စီစဉ်ထားပေးပါသည်။ အစီအစဉ်တွင် အင်ဂျင်နီယာဘာသာ၊ သင်္ချာ၊ နှင့် သိပ္ပံ မှသည် ဖျော်ဖြေရေး နှင့် အမြင်အာရုံ အနုပညာတို့အထိ အပြင် အပြည်ပြည်ဆိုင်ရာ သင်တန်းများ နှင့် အလုပ်ခွင် နှင့် နည်းပညာပိုင်းဆိုင်ရာ အစီအစဉ်များစသည်တို့ ပါဝင်ပါသည်။

ဘယ်လ်တီမိုးကောင်တီမှ စီစဉ်သော မက်ဂနက်အစီအစဉ်တွင် သင့်ကလေးစိတ်ပါဝင်စားသော အစီအစဉ်များရှိမရှိကို သိရှိရန် နှင့် အစီအစဉ်များ နှင့် လျှောက်ထားမှုနှင့်ပတ်သက်သည်များကို ပိုမိုသိရှိရန် (tinyurl.com/BCPSMagnet)တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။



ကျွန်ုပ်၏ ကလေးအား မက်ဂနက်အစီအစဉ်သို့ မည်သို့တက်ရောက်စေနိုင်မည်နည်း။

ဆောင်းရာသီစတင်ချိန်တွင် နောက်စာသင်နှစ်အတွက် မက်ဂနက်လျှောက်လွှာများကို မက်ဂနက်အစီအစဉ်များ၏ ဝက်ဘ်ဆိုက်ဒ် (tinyurl.com/BCPSMagnet) တွင် ရယူနိုင်ပါသည်။ မိဘများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် သို့မဟုတ် အက်ပလီကေးရှင်းကို ဒေါင်းလုဒ်လုပ်ခြင်းမှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။ စာရွက်လျှောက်လွှာများကို ဘီစီအက်စ် ကျောင်းတိုင်း နှင့် မက်ဂနက်အစီအစဉ်အခမ်းအနားများတွင်လည်း ရယူနိုင်ပါသည်။ မက်ဂနက်အစီအစဉ်များထံ လျှောက်လွှာများကို သတ်မှတ်ချိန်မတိုင်မီ၊ ပုံမှန်အားဖြင့် နိုဝင်ဘာလမကုန်မီ တင်ပြရပါမည်။



မက်ဂနက် အစီအစဉ်အား ဖြင့် ကျွန်ုပ်၏ ကလေးသည် မည်သည့် အကျိုးကျေးဇူးများရနိုင်ပါသလဲ။

မက်ဂနက်အစီအစဉ်တွင် ပါဝင်ရမည့် ကျောင်းသားများသည် ဆန်းသစ်သည့် ညွှန်ကြားချက်ပေးအစီအစဉ်များကို မတူကွဲပြားသည့်* ပညာသင်ကြားရေး ပတ်ဝန်းကျင်တွင် တက်ရောက်ခွင့်ရမည် ဖြစ်ပါသည်။

ယင်းသို့အတွေ့အကြုံအားဖြင့် ကျောင်းသားများသည် စိတ်ပါဝင်စားရာ နယ်ပယ်တွင် အသိပညာ နှင့် ကျွမ်းကျင်မှုများ ရရန် အခွင့်အရေးများ ရရှိမည် ဖြစ်ပါသည်။

မက်ဂနက် အစီအစဉ်တွင် စာရင်းသွင်းထားသည့် ကျောင်းသားများသည် ပညာရေးတွင် ပိုမိုအောင်မြင်နိုင်ပြီး မက်ဂနက်အစီအစဉ်တွင် မပါဝင်ရသည့် ကျောင်းသားများထက် ကျောင်းပြီးသည့်ရာခိုင်နှုန်းပိုများပါသည်။ ထို့အပြင် ၂၁ ရာခိုင်နှုန်းအထိ များပြားစွာ အရေးကြီးတွေးခေါ်နည်းများ၊ အမြင်အမျိုးမျိုးကို လက်ခံစဉ်းစားခြင်းများ နှင့် လူမျိုးမတူသူများ နှင့်မိတ်ဆွေဖြစ်ခြင်းများတို့ကိုလည်း ရနိုင်ပါသည်။ ထို့အပြင် မက်ဂနက်အစီအစဉ်များကို လုပ်ဆောင်သည့် ကျောင်းများတွင် ပိုမိုအဆင့်မြင့်သည့် မိဘများရှိပြီး လူမှုအသိုင်းအဝန်းပါဝင်မှုလည်း ပိုများတတ်ကြောင်းကို တွေ့ရှိရပါသည်။ ဘီစီအက်စ် မက်ဂနက် အစီအစဉ်များကို ဖြစ်ပေါ်နေသော လူမှုအသိုင်းအဝန်း နှင့် စက်မှု/စီးပွားရေးလိုအပ်ချက်များနှင့်အညီ ချိန်ညှိထားသဖြင့် ကျောင်းသားများအနေဖြင့် ကေ-၁၂ ပညာရေးအား အသိပညာ နှင့် ကျွမ်းကျင်မှု၊ စက်မှုလုပ်ငန်းဆိုင်ရာ လက်မှတ် သို့မဟုတ် လိုင်စင်၊ အလုပ်သင်အတွေ့အကြုံ သို့မဟုတ် သတ်မှတ်ကောလိပ်အသိအမှတ်ပြုမှုများပြည့်စုံခြင်းဖြင့် အောင်မြင်စွာ ကျောင်းဆင်းနိုင်စေပါမည်။

*ပညာရေးဘုတ်အဖွဲ့၏ သတ်မှတ်ချက်အရ မတူကွဲပြားမှု တွင် လူမျိုး၊ စီးပွားရေး၊ ကျား၊မ နှင့် အထူးလိုအပ်သော လူများစသည်တို့ ပါဝင်ပါသည်။



ကျောင်းသားတိုင်း လျှောက်ထားနိုင်ပါသလား။

မက်ဂနက်အစီအစဉ်များက ဘယ်လ်တီမိုး ကောင်တီ၏ မတူကွဲပြားသော ကျောင်းသားများအတွက် ပညာရေးနှင့်ပတ်သက်သည့် ရွေးချယ်စရာများကို စီစဉ်ပေးထားပါသည်။ ဘယ်လ်တီမိုးကောင်တီ အစိုးရကျောင်းများအား တက်ရောက်ခွင့်ရသည့် ကျောင်းသားတိုင်းအား စိတ်ပါဝင်စားသည့် မက်ဂနက်အစီအစဉ်ကို လျှောက်ထားရန် တိုက်တွန်းအပ်ပါသည်။ အစီအစဉ်တိုင်းတွင် အတန်း-အဆင့် ကန့်သတ်ချက်များရှိသော်လည်း တက်ရောက်မည့် မူကြိုတန်း၊ ၆ တန်း နှင့် ၉ တန်း ကျောင်းသားများအတွက် အခွင့်အရေးများရှိပါသည်။ အထက်-အဆင့် အတန်းတက်ရောက်မည့် ကျောင်းသားများတက်နိုင်သည့် အထက်တန်းကျောင်း အစီအစဉ်များသည်လည်း စီစဉ်ပေးထားပါသည်။



ကျွန်ုပ်၏ ကလေးတွင် အထူးလိုအပ်ချက်များရှိနေပါက မည်သို့လုပ်ရမည်နည်း။

မက်ဂနက်အစီအစဉ်အားလုံးတွင် အထူးပညာရေး၊ ကဏ္ဍ ၅၀၄ နှင့် အီးအက်စ်အိုအယ်လ် အထောက်အပံ့ဝန်ဆောင်မှုများအား ကျောင်းသားများရနိုင်ပါသည်။ သင့်ကလေးအတွက် ကိုက်ညီသည့် မက်ဂနက်အစီအစဉ်တစ်ခုကို ဆုံးဖြတ်ရန်၊ အစီအစဉ်တွင်းတွင် သင့်ကလေးမည့်သည့်အရာများကို ပြုလုပ်ရမည်များကို သိရှိရန် မက်ဂနက် စီစဉ်သူ နှင့် သင့်ကလေး၏ ဝန်ဆောင်မှုပေးသူတို့နှင့် သင့်ကလေး၏ အားသားချက်များနှင့် ပညာရေးလိုအပ်ချက်များအကြောင်း တိုင်ပင်ပါ။

သင့်ကလေးအား အတည်ပြုပညာရေးစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နေရာထိုင်ခင်းရရှိမည်ဆိုပါက အထက်တန်းကျောင်း မက်ဂနက်အစီအစဉ် ဆန်းစစ်မှုအတွင်းတွင် သင့်တော်သလို စီစဉ်ပေးမည် ဖြစ်ပါသည်။ ဘယ်လ်တီမိုးကောင်တီ အစိုးရကျောင်းတွင် စာရင်းသွင်းထားသူများ နှင့် တက်ရောက်နေသည့် လျှောက်ထားသူများအတွက် မက်ဂနက် အစီအစဉ်မှ ပညာရေး စီမံကိန်းများရရှိရန် ကျောင်းအခြေပြု မက်ဂနက် အစီအစဉ်ဝန်ထမ်းများက ကူညီပေးပါလိမ့်မည်။ ဘယ်လ်တီမိုးကောင်တီ အစိုးရကျောင်းတွင် လက်ရှိတက်ရောက်မနေသော ကျောင်းသားများသည် မက်ဂနက်လျှောက်လွှာနှင့်အတူ နေရာထိုင်ခင်းလိုအပ်ချက် စာရွက်စာတမ်းများကို တွဲတင်ပြရပါမည်။



ကြိုငြိမ်းလုပ်ဆောင်ပေးပါသလား။

မက်ဂနက်အစီအစဉ်များကို လျှောက်ထားချိန်တွင် ပထဝီတည်နေရာ နှင့် ကြိုငြိမ်းမရှိတို့ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။ မက်ဂနက်အစီအစဉ်တိုင်းတွင် သတ်မှတ်ထားသည့် ကြိုငြိမ်းမှုများ ရှိပြီး ဘယ်လ်တီမိုးကောင်တီ အစိုးရကျောင်းများသည် မက်ဂနက်အစီအစဉ်များမှ သတ်မှတ်ထားသည့် ကြိုငြိမ်းမှုများတွင်နေထိုင်သည့် ကျောင်းသားများအတွက်သာ ကြိုငြိမ်းလုပ်ဆောင်ပေးပါသည်။ အိုင်အီးပီ သို့မဟုတ် ကဏ္ဍ ၅၀၄ အရ လိုအပ်ချက်ကြောင့် ကြိုငြိမ်းဆောင်မှု နှင့် လက်ရှိ ဆက်စပ်ဝန်ဆောင်မှုများ ရရန်အကျိုးဝင်သည့် ကျောင်းသားများအား မက်ဂနက်ကျောင်း နှင့် အစီအစဉ်များသို့ ကြိုငြိမ်းပေးရန် အကျိုးဝင်မည် ဖြစ်ပါသည်။

ကြိုငြိမ်းမှုကို ကျောင်းတွင်းရှိ သတ်မှတ် ခေါ်ယူနေရာများ* တွင် စီစဉ်ပေးထားမည် ဖြစ်ပါသည်။ သတ်မှတ်နေရာများသို့ ကြိုငြိမ်းရန်မှာ ကျောင်းသားမိဘများ၏ တာဝန်ဖြစ်ပါသည်။

(ပိုမိုသိရှိလိုပါက တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။) * ခေါ်ယူနေရာများသည် အကွာအဝေး နှင့် လမ်းလျှောက်ရမည့် အနေအထားစသည့်တို့တွင် ပုံမှန်ဘတ်စ်ကားများနှင့် တူညီသည့် လမ်းညွှန်ချက်ကို မလိုက်နာပါ။ ထို့အပြင် ကျောင်းစနစ်မှ ခေါ်ယူနေရာများတွင် ကြီးကြပ်မှုများ ပြုလုပ်ပေးပါ။



သိရှိလိုသည်များရှိက မည်သို့ဆက်သွယ်ရမည်နည်း။

ပိုမိုသိရှိလိုသည်များရှိပါက ဘီစီအက်စ် မက်ဂနက် အစီအစဉ်များ ဝက်ဘ်ဆိုက်ဒ် (tinyurl.com/BCPSMagnet) တွင် ဝင်ကြည့်နိုင်ပါသည် သို့မဟုတ် (443)-809-4127 သို့ ဖုန်းဆက်မေးမြန်းနိုင်ပါသည်။



မူလတန်း နှင့် အလယ်တန်းကျောင်းလျှောက်ထားသူများအား ကျပန်းမဲနိုက်ရွေးချယ်ပြီး နေရာချထားပေးမည် ဖြစ်ပါသည်။ အထက်တန်းကျောင်းလျှောက်ထားသူများအနေဖြင့် ဒီဇင်ဘာလ သို့မဟုတ် ဇန်နဝါရီလတွင် ရွေးချယ်ထားသော အစီအစဉ်အတွက် ဆန်းစစ်မှုတစ်ခု ဖြေဆိုရပါမည်။ ဆန်းစစ်မှုတွင် စာမေးပွဲ၊ အင်တာဗျူး၊ စာစီစာကုံးရေးသားခြင်း သို့မဟုတ် လူတွေ့စစ်ဆေးခြင်းများ ပါဝင်ပါသည်။ အထက်တန်းကျောင်း အစီအစဉ်တိုင်းသည် သင့်ကလေးအား ဆန်းစစ်မှုအတွက် ပြင်ဆင်နိုင်ရန် ဆန်းစစ်မှု လမ်းညွှန်မှုများကို ပေးမည် ဖြစ်ပါသည်။ အချို့အစီအစဉ်များအတွက် ကျောင်းသားအား ဆန်းစစ်မှုမတိုင်မီ ပရောဂျက် သို့မဟုတ် လှုပ်ရှားမှုများကို လုပ်ဆောင်ခိုင်းမည်ဖြစ်ပါသည်။ အစီအစဉ်အများစုတွင် အစီရင်ခံစာကမ်း အဆင့်များကို ဆန်းစစ်မှုပါဝင်ပါသည်။ အထက်တန်းကျောင်း မက်ဂနက် ဆန်းစစ်မှုများနှင့်ပတ်သက်ပြီး ပိုမိုသိလိုပါက မက်ဂနက်အစီအစဉ်များ ဝက်ဘ်ဆိုက်ဒ် တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

နွေဦးတွင် သင့်ကလေး၏ တက်ရောက်နိုင်ခွင့်အခြေအနေအား အကြောင်းကြားပေးမည် ဖြစ်ပါသည်။ မက်ဂနက်အစီအစဉ်တွင် ပါဝင်ရန် အရည်အချင်းမီသည့် ကျောင်းသားများအား အစီအစဉ်တွင် ပါဝင်ခွင့် သို့မဟုတ် ဗဟိုမှပြုလုပ်မည့် ကျပန်းမဲနိုက်စနစ်၏ စောင့်ဆိုင်းစာရင်းတွင် ပါဝင်မှုကို စီစဉ်ပေးမည် ဖြစ်ပါသည်။

